



Myanmar Garment Manufacturers Association NEWSLETTER

ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား (၈.၁၀.၂၀၂၀) မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်ချက်



ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား (၈.၁၀.၂၀၂၀)မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့် မပြုကြောင်း ထပ်မံထုတ်ပြန်ချက် (အမိန့်အမှတ် ၁၁၃/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။

ယာယီရပ်နားကာလအတွင်း အလုပ်သမားများအား လစာပေးငွေထုတ်ပေး နိုင်ရေး အသိပေးအကြံပြုချက်

COVID - 19 ရောဂါကုသရေးဌာန(အောင်မြင်မိုင် အိမ်ရာ)သို့ ပစ္စည်းများ လှူဒါန်းခဲ့ခြင်း

ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသော သတင်းအချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် **Corona virus Disease (COVID - 19)** ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးညွှန်ကြားချက် များကို အသိပေးမျှဝေခြင်း

လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် **SSB ၄၀%** ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း

စက်ရုံတွင် မိမိအစီအစဉ်ဖြင့် **COVID - 19** ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း



ခေါင်းစဉ်များ

စာမျက်နှာ

COVID – 19 ရောဂါကုသရေးဌာန သို့(အောင်မြင်မှုရရှိအိမ်ရာ) ပစ္စည်းများ လှူဒါန်းခဲ့ခြင်း	၁
ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား (၈.၁၀.၂၀၂၀) မှ (၂၁.၁၀.၂၀၂၀)ထိလုပ်ငန်းခွင် သွားရောက်ခွင့်မပြု ကြောင်း ထပ်မံထုတ်ပြန်ချက်	၂
ယာယီရပ်နားကာလအတွင်း အလုပ်သမားများအား လစာပေးငွေထုတ်ပေး နိုင်ရေး အသိပေးအကြံပြုချက်	၄
ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရ သော သတင်းအချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Corona virus Disease(COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက် များကို အသိပေးမျှဝေခြင်း	၇
လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း	၁၀
စက်ရုံတွင် မိမိအစီအစဉ်ဖြင့် COVID – 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း	၁၂
COVID – 19 ရောဂါကုသရေးဌာနများသို့ Medical Devices များလှူဒါန်း ခဲ့ခြင်း	၁၄
အချိန်ပို(Overtime) ကိစ္စ အကြောင်းကြားခြင်း	၁၅
ကျန်းမာရေးဝန်ထမ်းများ နားနေနိုင်ရန်အတွက် Hotel အခန်းများ လှူဒါန်းခဲ့ခြင်း	၁၇

COVID - 19 ရောဂါကုသရေးဌာန(အောင်မြင်မိုရ်အိမ်ရာ)သို့ ပစ္စည်းများ လှူဒါန်းခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ကုတင်အလုံး ၃၀၀ (တန်ဖိုးငွေမှ ကျပ် ၉,၈၄၀,၀၀၀ ဖိုး)၊ Korea Garment Association in Myanmar (KOGAM)မှ Electric Cooker အလုံး ၈၀၀(တန်ဖိုးငွေကျပ် ၂၀,၀၀၀,၀၀၀ ဖိုး)နှင့် Hong Kong Myanmar Manufacturers Association in Myanmar မှ ဆရာဝန်များ အသုံးပြု နိုင်ရန် စာရေးကိရိယာများ(တန်ဖိုးငွေကျပ် ၁,၃၉၁,၀၀၀ ဖိုး) အစရှိသည်တို့ကို အထည် ချုပ်လုပ်ငန်းရှင်များအသင်း(၃)သင်း (MGMA,KOGAM, HKMMA) တို့ ပူးပေါင်း၍ COVID - 19 ရောဂါကုသရေးဌာန၊ ဒဂုံမြို့သစ်တောင်ပိုင်း (အောင်မြင်မိုရ်အိမ်ရာ)သို့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃) ရက်နေ့တွင် လှူဒါန်းခဲ့ပြီး ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အသင်းကြီး၏ CSR activities များ ကိုလည်း ဆက်လက်အကျိုးပြုလုပ်မည်ဖြစ်ပါသည်။



ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)
စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား
(၈.၁၀.၂၀၂၀) မှ (၂၁.၁၀.၂၀၂၀)ထိလုပ်ငန်းခွင် သွားရောက်ခွင့်မပြု
ကြောင်း ထပ်မံထုတ်ပြန်ချက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကုန်ကြမ်းယူ၊ ကုန်ချောပေး
ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်း
ဆောင်မည့်သူများအား (၈.၁၀.၂၀၂၀)မှ (၂၁.၁၀.၂၀၂၀)ထိ လုပ်ငန်းခွင် သွားရောက်ခွင့်
မပြုကြောင်း ထပ်မံထုတ်ပြန်ချက် (အမိန့်အမှတ် ၁၁၃/၂၀၂၀)ကို ၂၀၂၀ ပြည့်နှစ်၊
အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။အဆိုပါ ထုတ်ပြန်ချက်
တွင် လက်ရှိအခြေအနေတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် COVID - 19 ရောဂါ
အတည်ပြုလူနာများ ပိုမိုတွေ့ရှိခြင်း၊ COVID - 19 ရောဂါ ကူးစက်ခံထားရသော်လည်း
မည့်သည့် ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား
လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားမှုပျံ့နှံ့နှုန်း မြင့်မားသွားနိုင်သောကြောင့်
(၂၁.၁၀.၂၀၂၀) ထိ ထပ်မံတိုးမြှင့်ခြင်းဖြစ်ကြောင်းကို ထည့်သွင်းဖော်ပြထားပါသည်။



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ် ၁၁၃/၂၀၂၀

၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၄ ရက်
(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံး (ကိုကိုးကျွန်း မြို့နယ်မပါ)တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ၂၀-၉-၂၀၂၀ ရက်စွဲပါ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ကြေညာခဲ့ပါသည်။

၂။ အဆိုပါကြေညာချက် အပိုဒ် ၃။ အပိုဒ်ခွဲ(ဂ)၌ မိမိနေအိမ်တွင်သာနေထိုင်ရန် စည်းကမ်းချက်များတွင် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုရန် သတ်မှတ်ခဲ့ပါသည်။

၃။ သို့ရာတွင် လက်ရှိအခြေအနေ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများ ပိုမိုတွေ့ရှိရခြင်း၊ COVID-19 ရောဂါ ကူးစက်ခံထားရသူဖြစ်သော်လည်းမည်သည့် ရောဂါလက္ခဏာကိုမျှ မပြသေးသဖြင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှား လုပ်ကိုင်နေသူများကြောင့် ရောဂါဖြစ်ပွားပျံ့နှံ့မှုနှုန်း မြင့်မားသွားနိုင်ပါသဖြင့် ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင် သွားရောက်ခွင့်မပြုကြောင်း ထပ်မံထုတ်ပြန်ကြေညာလိုက်သည်။

၄။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၂၈။
၄. ၁၀ ၂၀

(ဒေါက်တာမြင့်ထွေး)
ပြည်ထောင်စုဝန်ကြီး

ယာယီရပ်နားကာလအတွင်း အလုပ်သမားများအား လစာပေးငွေထုတ်ပေး နိုင်ရေး အသိပေးအကြံပြုချက်

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ ယာယီရပ်နားကာလ အတွင်း အလုပ်သမားများအား လစာငွေထုတ်ပေးနိုင်ရေး အသိပေးအကြံပြုချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစားလုပ်ငန်း(CMP) များ အနေဖြင့် ၈.၁၀.၂၀၂၀ ရက်မှ ၂၁.၁၀.၂၀၂၀ ရက်နေ့အထိ ဆက်လက်ရပ်နားထားရမည်ဖြစ်သောကြောင့်ယခင် စီစဉ်ထားသည့်ရက်တွင် အလုပ်သမားများအား လုပ်ခလစာထုတ်ပေးရန် အခက်အခဲ ဖြစ်သွားကြသောကြောင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင် စက်ရုံများ အနေဖြင့် ယာယီရပ်နားထားသောကာလအတွင်း မိမိအလုပ်သမားများအား လုပ်ခလစာများထုတ်ပေးနိုင်ရန်အတွက် အသိပေးကြော်ငြာစာတွင် အလုပ်သမားများ အား စက်ချုပ်လိုင်းအလိုက်ဖြစ်စေ၊ ဌာနအလိုက်ဖြစ်စေ အုပ်စုခွဲ၍ သုံးရက်မှ ငါးရက် အထိခွဲ၍ ထုတ်ယူခိုင်းခြင်း၊ ထုတ်ယူရာတွင်လည်း သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ယူကြရန်နှင့် လစာထုတ်ပေးမည့် အစီအစဉ်အား သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေးမှူးရုံး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှူးနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ အသိပေးအကြောင်းကြားစာပေးပို့ရန် အစရှိသော အချက်များကို ထည့်သွင်းဖော်ပြ ထားပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

အသိပေး အကြံပြုခြင်း

သို့

အသင်းဝင်များ အားလုံး

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်

အကြောင်းအရာ။ ။ ယာယီရပ်နားကာလအတွင်း အလုပ်သမားများအား လစာပေးငွေ ထုတ်ပေးနိုင်ရေး အသိပေး အကြံပြုခြင်း။

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမိန့်အမှတ် - ၁၀၇/၂၀၂၀ အရ ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်ငန်း ဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများမှာ ၂၄-၉-၂၀၂၀ ရက်နေ့မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်ကြာ ယာယီရပ်နားထားခဲ့ရပါသည်။ ထိုသို့ ရပ်နားထားခဲ့ရာတွင် စက်ရုံအများစုက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ အတွက် လစာကို ၈-၁၀-၂၀၂၀ ရက်နေ့နှင့် ၁၀-၁၀-၂၀၂၀ ရက်နေ့များတွင် ထုတ်ပေးရန် စီစဉ်ထားခဲ့ကြပါသည်။

၂။ သို့သော်လည်း ၅-၁၀-၂၀၂၀ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆက်လက်၍ အမိန့်အမှတ် - ၁၁၃/၂၀၂၀ ကို ထုတ်ပြန်ပြီး ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား လုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ လုပ်ငန်းခွင်သွားရောက်ခွင့်မပြုကြောင်း ထပ်မံကြေငြာခဲ့ပါသည်။ ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ၈-၁၀-၂၀၂၀ ရက်မှ ၂၁-၁၀-၂၀၂၀ ရက်အထိ ဆက်လက်ယာယီရပ်နားထားရမည်ဖြစ်ပြီး စီစဉ်ထားသည့်ရက်တွင် အလုပ်သမားများအား လုပ်ခ လစာထုတ်ပေးရန် အခက်အခဲ ဖြစ်သွားကြပါသည်။

၃။ သို့ပါ၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်စက်ရုံများ အနေဖြင့် ယာယီ ရပ်နားကာလအတွင်း မိမိအလုပ်သမားများအား လုပ်ခလစာထုတ်ပေးနိုင်ရန် အောက်ပါအတိုင်း အသိပေး အကြံပြု အပ်ပါသည်။

- (က) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁၀၇/၂၀၂၀ ၏ အပိုဒ် (၄) အရ မဖြစ်မနေ ဈေးဝယ်ရန်၊ ဆေးရုံဆေးခန်း သွားရောက်ရန်နှင့် ရပ်ကွက်အတွင်းဈေးဝယ်ခြင်း ကိစ္စများအပြင် အခြားအရေးပေါ်ကိစ္စများ



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာနိုင်သည်ဟု ဖော်ပြပါရှိပါသည်။

- (ခ) ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများအနေဖြင့် မိမိတို့၏ အလုပ်သမားအရေအတွက်၊ လုပ်ငန်းတည်နေရာနှင့် အခြားဆက်စပ်ပတ်သက်ရာ အခြေအနေအရပ်ရပ်ကို ထည့်တွက်စဉ်းစားပြီး သုံးရက်မှ ငါးရက်အထိ ခွဲ၍ အလုပ်သမားများကို စက်ချုပ်လိုင်းအလိုက်ဖြစ်စေ၊ ဌာနအလိုက်ဖြစ်စေ အုပ်စုခွဲပြီး နာရီအပိုင်းအခြား အလိုက် လာရောက်ထုတ်ယူခိုင်းပါ။
- (ဂ) လစာထုတ်ပေးသည့် အချိန်တွင်လည်း စက်ရုံ၊ အလုပ်ရုံအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန် တိုင်းခြင်း၊ ဝန်ထမ်းများအားလုံး ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို အချိန်ပြည့်စနစ်တကျ တပ်ဆင်ကြစေရန် ကြီးကြပ်ဆောင်ရွက်ပါ။
- (ဃ) ထိုသို့လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ၂၀-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၁၀၇/၂၀၂၀ ၏ အပိုဒ် (၄) အရ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ အသိပေးအကြောင်းကြားပြီး ခွင့်ပြုချက်ယူကြဖို့ အလုပ်သမားများ အား သတိပေးနှိုးဆော်ပါ။
- (င) လစာထုတ်ပေးစဉ်နှင့် စောင့်ဆိုင်းစဉ်အချိန်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် လုံလောက်သော စီမံရေးရာဝန်ထမ်းများအား သီးသန့်တာဝန်ပေးပြီး ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပါ။
- (စ) လစာထုတ်ပေးမည့် အစီအစဉ်အား သက်ဆိုင်ရာ စက်မှုဇုန် စီမံခန့်ခွဲရေးရုံး၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းသို့ အသိပေးအကြောင်းကြားစာပေးပို့ပါ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသော သတင်းအချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Corona virus Disease(COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များကို အသိပေးမျှဝေခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသော သတင်းအချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များကို အသိပေးချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၁) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အမိန့်အမှတ် ၁၁၃/၂၀၂၀ အရ ထပ်တိုးခဲ့သည့် ၈.၁၀.၂၀၂၀ ရက်နေ့မှ ၂၁.၁၀.၂၀၂၀ ရက်နေ့အထိ ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်ငန်းဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများသည် ယာယီရပ်နားထားခဲ့ကြပါသည်။ သို့သော် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးပြီး အဆင့် A ရရှိအောင် ပြင်ဆင်ထားပါက စက်ရုံ၊ အလုပ်ရုံများ၊ အသေးစားအလတ်စားလုပ်ငန်းများအနေဖြင့် ၁၂.၁၀.၂၀၂၀ နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရကြပြီဖြစ်ပါသည်။ လုပ်ငန်းများ အဆင့် A ရရှိပြီး ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်လမ်းညွှန်ချက် Version 4.0 နှင့် 4.1 တို့ကို တိကျစွာ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး လိုက်နာမှုအဆင့် A မရရှိပါကပြန်လည်ပြင်ဆင်ရမည်ဟု ကနဦးသိရှိကြောင်း ဖော်ပြထားပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

သို့

အသင်းဝင်စက်ရုံများအားလုံး

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်

အကြောင်းအရာ။ ။ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်လိုသော အသင်းဝင်စက်ရုံများအား ကနဦးသိရှိရသော သတင်းအချက်အလက်များနှင့် လိုက်နာဆောင်ရွက်ရမည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညွှန်ကြားချက်များကို အသိပေးမျှဝေခြင်း။

၁။ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားမှုဒုတိယလှိုင်း၏ သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ် - ၁၀၇/၂၀၂၀ ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ၂၄-၉-၂၀၂၀ ရက်မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ ၁၄ ရက်နှင့် အမိန့်အမှတ် - ၁၁၃/၂၀၂၀ အရ ထပ်တိုးခဲ့သည့် ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အထိ နောက်ထပ် ၁၄ ရက် ကာလတို့ကို ကုန်ကြမ်းယူ၊ ကုန်ချောပေး လုပ်ငန်းဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများသည် ယာယီရပ်နားထားကြရပါသည်။

၂။ သို့သော် ၁၀-၁၀-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အမိန့်အမှတ် - ၁၂၄/၂၀၂၀ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စနစ်တကျ ကြီးကြပ်စိစစ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိ ပါက ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား အလတ်စားလုပ်ငန်းများအနေဖြင့် ၁၂-၁၀-၂၀၂၀ ရက်နေ့မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရကြပြီ ဖြစ်ပါသည်။

၃။ ထို့ကြောင့် ကုန်ကြမ်းယူ၊ ကုန်ချောပေး ဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား အလတ်စားလုပ်ငန်းများသည် ၁၂-၁၀-၂၀၂၀ ရက် နေ့မှစ၍ လုပ်ငန်းများ ပြန်လည် ဖွင့်လှစ် လုပ်ကိုင်နိုင်ကြပြီ ဖြစ်ပါသည်။ ထိုသို့ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်စဉ် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် Version 4.0 နှင့် 4.1 တို့ကို တိကျစွာ လေးစား လိုက်နာ၍ အဆင့် A



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

ရရှိအောင် ပြင်ဆင်ထားရှိရမည် ဖြစ်ပါသည်။ ပြင်ဆင်ထားရှိမှုများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးတွေ့ရှိချက်များအရ လိုက်နာမှုအဆင့် A မရရှိသော စက်ရုံ၊ အလုပ်ရုံများကို ယာယီရပ်နားပြီး လိုက်နာမှုအဆင့် A ရရှိအောင် ပြန်လည် ပြင်ဆင်ရမည်ဟု ကနဦးသတင်းအချက်အလက်များအရ သိရှိရပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

၄။ လုပ်ငန်းပြန်လည်ဖွင့်လှစ်လုပ်ကိုင်စဉ် လိုက်နာမှု အဆင့် A ရအောင် လိုက်နာဆောင်ရွက် ပြင်ဆင်ထားရမည့် လမ်းညွှန်ချက်များအား အောက်ပါအတိုင်း ပူးတွဲဖော်ပြအပ်ပါသည်။

- (၁) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် [Coronavirus Disease 2019 \(COVID-19\) ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ လမ်းညွှန်ချက် \(Version 4.0\) \(26-6-2020\)](#)
- (၂) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် [COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများတွင် အထူးဂရုပြုလိုက်နာရမည့် အချက်များ \(Version 4.1\)](#)

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၄.၉.၂၀၂၀ မှ ၇.၁၀.၂၀၂၀ အထိ ယာယီပိတ်သိမ်းထားရချိန် တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် - ၁၉၆/၂၀၂၀နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန် ချက် တို့နှင့် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအားလုံးသည် SSB ထောက်ပံ့ငွေ ၄၀% ကို ရရှိမည်ဖြစ်ပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

သို့

အသင်းဝင်စက်ရုံများအားလုံး

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်

အကြောင်းအရာ။ ။ လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေနှင့် ပတ်သက်၍ အသိပေးခြင်း။

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀-၉-၂၀၂၀ ရက်နေ့တွင် အမိန့်အမှတ် - ၁၀၇/၂၀၂၀ ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ၂၄-၉-၂၀၂၀ ရက်နေ့မှ ၇-၁၀-၂၀၂၀ ရက်နေ့အထိ ယာယီရပ်နားထားခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် - ၁၉၆/၂၀၂၀ နှင့် လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ထုတ်ပြန်ချက် တို့နှင့် အကျိုးဝင်သော စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအားလုံးသည် SSB ၄၀% ထောက်ပံ့ငွေကို ရရှိကြမည်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂။ လူမှုဖူလုံရေးအဖွဲ့မှ ထုတ်ပေးသည့် SSB ၄၀% ထောက်ပံ့ငွေသည် ယခုကာလ စက်ရုံ၊ အလုပ်ရုံ ဖွင့်ခြင်း၊ ပိတ်ခြင်းကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း နားလည်သဘောပေါက်ပါသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

စက်ရုံတွင် မိမိအစီအစဉ်ဖြင့် COVID - 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ စက်ရုံတွင် မိမိအစီအစဉ်ဖြင့် COVID - 19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်ကြရန် အသိပေးညွှန်ကြားချက်ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၃) ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် COVID - 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် လမ်းညွှန်ချက် Version 4.0 နှင့် Version 4.1 တို့ကို ထုတ်ပြန်ခဲ့ပြီးဖြစ်သောကြောင့်စက်ရုံအလုပ်ရုံနှင့်လုပ်ငန်းများအနေဖြင့်မိမိအစီအစဉ်ဖြင့် COVID - 19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ခွင့်ပြုထားခြင်းမရှိသောကြောင့် လုံးဝဆောင်ရွက်ခြင်းမပြု လုပ်ကြရန်အတွက် အသိပေးညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။



MYANMAR GARMENT MANUFACTURERS ASSOCIATION

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

9th Floor, UMFCCL, No. 29, Min Ye Kyaw Swar Road, Lanmadaw Township, Yangon.

Tel: +95 1 2314829, 2300253, Email: mgma@myanmargarments.org, Website: www.myanmargarments.org

သို့

အသင်းဝင်စက်ရုံများ အားလုံး

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်။

အကြောင်းအရာ ။ ။ စက်ရုံတွင် မိမိအစီအစဉ်ဖြင့် COVID-19 ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ မလုပ်
ကြရန် အသိပေးညွှန်ကြားခြင်း။

၁။ လတ်တလော Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
အတွက် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
ကသာ တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းများအားလုံးကို မိမိအစီ
အစဉ်ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရန် တရားဝင်ခွင့်ပြုထားခြင်းမရှိပါ။

၂။ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ အသင်းဝင်စက်ရုံများ လိုက်နာ
ဆောင်ရွက်ရန် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များ၊ အလုပ်ဌာနများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များ
သို့ လမ်းညွှန်ချက် Version 4.0 နှင့် Version 4.1 တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်
ပြန်ထားပြီး ဖြစ်ပါသည်။

၃။ သို့ပါ၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် မိမိစက်ရုံတွင် မိမိအစီအစဉ်ဖြင့်
နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ယူ၍လည်းကောင်း၊ လက်ချောင်းထိပ်သွေးဖောက်၍ လည်းကောင်း၊
အခြားနည်းလမ်းတစ်ခုခု အသုံးပြု၍လည်းကောင်း COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းလုပ်ငန်းကို
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရဘဲ လုံးဝ ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် နှင့်
ထိုသို့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ဆောင်ရွက်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့်
တရားစွဲခံရနိုင်ကြောင်း အသိပေးညွှန်ကြားအပ်ပါသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း

COVID – 19 ရောဂါကုသရေးဌာနများသို့ Medical Devices များလှူဒါန်း ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှတစ်ဆင့် Japanese Garment Manufacturers Association မှ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် COVID – 19 ရောဂါကုသရေးဌာန၊ ဒဂုံမြို့သစ် တောင်ပိုင်း(အောင်မြင်မိုရ်အိမ်ရာ)သို့ Medical Devices (တန်ဖိုးငွေကျပ် ၄,၅၂၂,၈၃၀ ဖိုး)နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် COVID – 19 ရောဂါကုသရေးဌာန(ရိုးမစင်တာ)သို့ Medical Devices (တန်ဖိုးငွေကျပ် ၂,၉၆၃,၀၀၀ ဖိုး) အစရှိသည်တို့ကို ၂၀၂၀ ပြည့်နှစ်၊ အောက် တိုဘာလ (၁၂) ရက်နေ့နှင့် အောက်တိုဘာလ (၁၃) ရက်နေ့တို့တွင် သွားရောက်လှူဒါန်း ခဲ့ပါသည်။



အချိန်ပို(Overtime) ကိစ္စ အကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ အသင်းဝင်စက်ရုံများ အတွက် အကောက်ခွန်ဦးစီးဌာနမှ အချိန်ပို(Overtime)ကိစ္စနှင့်ပတ်သက်၍ အကြောင်းကြားစာကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အကြောင်းကြားစာတွင် အသင်းဝင်စက်ရုံများအနေဖြင့် ၂၉.၁၀.၂၀၂၀ မှ ၂.၁၁.၂၀၂၀ အထိ သီတင်းကျွတ်ပိတ်ရက် (၅) ရက်အတွင်းတွင် CMP သွင်းကုန်/ပို့ကုန်များအား ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) တွင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စများ၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများနှင့် ၃၀.၁၀.၂၀၂၀ (သောကြာနေ့) တွင် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများကို နံနက် (၉:၃၀)မှ နေ့လည် (၂:၀၀) အတွင်းတွင် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။ ။ ၀၀၅ / အထခ / ၂၀၂၀ (၀၉၂၆)

ရက်စွဲ ။ ။ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၆ ရက်

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ အချိန်ပို (Overtime) ကိစ္စ အကြောင်းကြားခြင်း။

၁။ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) မှ ၂.၁၁.၂၀၂၀ (တနင်္လာနေ့) အထိ သီတင်းကျွတ်ရုံးပိတ်ရက် (၅)ရက် ဖြစ်ပါသဖြင့် ယင်းပိတ်ရက်(၅)ရက်အတွင်း အထည်ချုပ်အသင်းဝင် စက်ရုံ/ကုမ္ပဏီများ အနေဖြင့် အရေးတကြီး သွင်းကုန်/ပို့ကုန် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် အကောက်ခွန်ဦးစီဌာနနှင့် အချိန်ပို (Overtime) ကိစ္စအား ညှိနှိုင်းဆောင်ရွက်ထားရှိပါသည်။

၂။ CMP သွင်းကုန်/ပို့ကုန်လုပ်ငန်းစဉ်များအား နံနက် (၉:၃၀)နာရီ မှ နေ့လည် (၂:၀၀)နာရီ အထိ၊ ၂၉.၁၀.၂၀၂၀ (ကြာသပတေးနေ့) တွင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဆိပ်ကမ်းရှင်းလင်းရေးလုပ်ငန်းများ နှင့် ၃၀.၁၀.၂၀၂၀ (သောကြာနေ့) တွင် ဆိပ်ကမ်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၃။ ထို့ကြောင့် အသင်းဝင်စက်ရုံများ သိရှိနိုင်ရန်အတွက် အသိပေးအကြောင်းကြားအပ်ပါသည်။



(ခိုင်ခိုင်နွယ်)

အထွေထွေအတွင်းရေးမှူး

မိတ္ထူကို - ရုံးလက်ခံ

ကျန်းမာရေးဝန်ထမ်းများ နားနေနိုင်ရန်အတွက် Hotel အခန်းများ လှူဒါန်းခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA)မှ Save Our Heros ၏ ဆောင်ရွက်လျက်ရှိသော ကိုဗစ်ရောဂါတိုက်ဖျက်ရေးအတွက် ရှေ့တန်းမှ ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ ဆေးရုံမှ မိမိနေအိမ်များသို့ မပြန်ဘဲ Hotel များတွင် အဆင်ပြေစွာနားနေနိုင်ရန်အတွက် Diamond Crown Hotel ၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့တွင် အခန်း(၂၅၀)(တန်ဖိုးငွေကျပ် ခုနစ်ဆယ် ငါးသိန်းဖိုး)နှင့် အောက်တိုဘာလ (၂၆) ရက်နေ့တွင် အခန်း (၃၀၀)(တန်ဖိုးငွေကျပ် ခုနစ်ဆယ် ငါးသိန်းဖိုး) တို့ကို ပါဝင်လှူဒါန်းခဲ့ပါသည်။ MGMA အသင်းအနေဖြင့်လည်း CSR လုပ်ငန်းများတွင် အားတက်သရော ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

